

	ထေရုပ္ပတ္တိအကျဉ်း	၅
	စာရေးသူ၏ အမှာ	၇
၁။	ရည်မှန်းချက်ကိုယ်စီ ရှိကြပါ	၉
၂။	အတုယူမမှားစေလို	၁၅
၃။	အလှချင်းပြိုင် နိုင်မတဲ့လား	၂၃
၄။	အချောင်မလိုချင်ကြပါနဲ့	၃၃
၅။	သတိတရား ရှိကြပါစေ	၄၃
၆။	မကျေနပ်တဲ့ အဖေ့သံ	၅၁
၇။	မိဘကျေးဇူးဆပ်ပေးခဲ့တဲ့ ဆောင်းပါး (၂) မှန်	၅၉
၈။	လူတိုင်းကြုံတွေ့ရမည့် လောကဓံဆိုသည်မှာ	၆၁
၉။	တန်ဖိုးရှိတဲ့ဘဝလေးများ ဖြစ်စေချင်	၆၈
၁၀။	ရင်းနှီးခြင်းရဲ့ အကျိုးရလဒ်	၇၈
၁၁။	ပျော်သင့်သလောက်ပဲ ပျော်ပါ	၈၈
၁၂။	မသိတော့လည်း အဟုတ်မှတ်နေတယ်	၉၅
၁၃။	အလိုလိုက်သည် ဆိုသည်မှာ	၁၀၄
၁၄။	မမှားသင့်တာ မမှားရအောင်	၁၁၃
၁၅။	သီလရှင် စတင်ဖြစ်ပေါ်လာပုံ	၁၂၁
၁၆။	ဒီလိုလေးလည်း တွေးကြည့်ပေးပါ	၁၂၉
၁၇။	ခက်လှပါလား သံယောဇဉ်ရယ်	၁၃၉
၁၈။	သီဟိုဠ်နဲ့ ဘုရားဖူး	၁၄၅
၁၉။	တိုင်းပြည်တစ်ခု လှပစေဖို့	၁၅၃
၂၀။	ဒါလေးတွေ သိထားဖို့လိုတယ်	၁၆၁
၂၁။	မိမိကိုယ်ကု ချစ်တတ်ပါစေ	၁၇၀
၂၂။	အချစ်နဲ့ဘဝ	၁၇၈
၂၃။	အနေချောင်ရင် အသေကြပ်မယ်	၁၈၆